


၄။ သဒ္ဒါရှင်းလင်းချက်

၁။ ရိုးရိုးပုံစံအတိတ် ら、～(အမှီခံအဆစ်အပိုင်း) ～[ခဲ့]ရင်

ကြိုယာ၊နာမဝိသေသန၊နာမ်တို့၏ရိုးရိုးပုံစံအတိတ်ပြည့် ရှိ ကိုတွဲ၍ယာယီစည်းကမ်းသတ်မှတ်သည့် ကန့်သတ်ခြင်းအနက်ကို ဖော်ပြပြီး၊ ၎င်း၏နောက်၌လိုက်သည့်ပုဒ်(အမှီခံအဆစ်အပိုင်း)အဖြစ် ယာယီစည်းကမ်းသတ်မှတ်သည့်ကန့်သတ်မှုအနေအထား၏အောက်၌ဖြစ်တည်သောအကြောင်း အရာကိုဖော်ပြသည်။အမှီခံအဆစ်အပိုင်းတွင်ပြောသူ၏ဆန္ဒ၊ တောင့်တမှု၊ကမ်းလှမ်းမှု၊တောင်းဆိုမှု စသည့်အသုံးအနှုန်းများကိုအသုံးပြုနိုင်သည်။

- ① お金<sup>かね</sup>が あったら、旅行<sup>りょこう</sup>します。  
ပိုက်ဆံရှိ[ခဲ့]ရင် ခရီးထွက်ပါမယ်။
- ② 時間<sup>じかん</sup>が なかったら、テレビを 見<sup>み</sup>ません。  
အချိန်မရှိတဲ့အခါ တီဗီ မကြည့်ပါဘူး။
- ③ 安<sup>やす</sup>かったら、パソコンを 買<sup>か</sup>いたいです。  
ဈေးသက်သာရင် ကွန်ပျူတာ ဝယ်ချင်ပါတယ်။
- ④ 暇<sup>ひま</sup>だったら、手<sup>て</sup>伝<sup>つた</sup>って ください。  
အားရင် ကူညီပါဦး။
- ⑤ いい 天気<sup>てんき</sup>だったら、散歩<sup>さんぽ</sup>しませんか。  
ရာသီဥတုသာယာရင် လမ်းလျှောက်ထွက်ကြရအောင်လား။

[မှတ်ချက်] ～と ၏နောက်မှပုဒ်(အမှီခံအဆစ်အပိုင်း)တွင်ဆန္ဒ၊တောင့်တမှု၊ကမ်းလှမ်းမှု၊ တောင်းဆိုမှုစသည့်အသုံးအနှုန်းတို့ကိုအသုံးမပြုနိုင်ပါ။



၂။ V た - ပုံစံ ら、～(အမှီခံအဆစ်အပိုင်း) ～ V ရင်

V တ ပုံစံ ရှိ ၏ဖြစ်မြောက်ကြောင်းကိုသိရှိပြီးဖြစ်နေပါက၎င်းဖြစ်မြောက်မှု၏အနောက်တွင်ဆက် လက်ချိတ်ဆက်မည့် အမှီခံအဆစ်အပိုင်း၏အပြုအမူနှင့်အကြောင်းအရာတို့သည်လည်း ဖြစ်မြောက်ခြင်းကိုဖော်ပြသည်။

- ⑥ 10 時<sup>じ</sup>に なったら、出<sup>で</sup>かけましょう。  
၁၀နာရီထိုးရင် အပြင်ထွက်ကြစို့။
- ⑦ うちへ 帰<sup>かえ</sup>ったら、すぐ シャワーを 浴<sup>あ</sup>びます。  
အိမ်ပြန်ရောက်ရင် ချက်ချင်းချိုးပါတယ်။

၃။ V て - ပုံစံ  
V ない - ပုံစံ なくて  
い - adj (～V) → ～くて  
な - adj [な] → ～で  
N で

ဆန့်ကျင်ဘက်ဝါကျအမျိုးအစား၏ယာယီစည်းကမ်းသတ်မှတ်သည့်ကန့်သတ်ခြင်းအနက်ကိုဖော် ပြသည်။ て - ပုံစံ も ၏နောက်မှလိုက်သည့်ပုဒ်ဖြစ်သောအမှီခံအဆစ်အပိုင်းသည် ၎င်းယာယီစည်း ကမ်းသတ်မှတ်သည့်ကန့်သတ်မှုအနေအထားအောက်တွင်ပုံမှန်အားဖြင့်ကြိုတင်မှန်းဆထားသော အကြောင်းနှင့်ဆန့်ကျင်သောအကြောင်းကဖြစ်မြောက်လာခြင်းနှင့် ပုံမှန်အားဖြင့်ကြိုတင်မှန်းဆ ထားသောအကြောင်းကဖြစ်မလာခြင်းကိုဖော်ပြသည်။

- ⑧ 雨<sup>あめ</sup>が 降<sup>ふ</sup>っても、洗濯<sup>せんたく</sup>します。 မိုးရွာလည်း အဝတ်လျှော်ပါတယ်။
- ⑨ 安<sup>やす</sup>くても、わたしは グループ旅行<sup>りょこう</sup>が 嫌<sup>きら</sup>いです。  
ဈေးသက်သာလည်း ကျွန်တော်/ကျွန်မကတော့ အုပ်စုလိုက်ခရီးထွက်ရတာမကြိုက်ပါဘူး။
- ⑩ 便利<sup>べんり</sup>でも、パソコンを 使<sup>つか</sup>いません。  
အဆင်ပြေ[တယ်ဆို]ပေမဲ့လည်း ကွန်ပျူတာကို မသုံးပါဘူး။
- ⑪ 日曜日<sup>にちようび</sup>でも、働<sup>はたら</sup>きます。 တနင်္ဂနွေနေ့လည်း အလုပ်လုပ်ပါတယ်။

၄။ も し

もし သည် ～たら နှင့်အတူအသုံးပြု၍ ၎င်းဝါကျသည် ကန့်သတ်မှုအနေအထားပြဝါကျဖြစ် ကြောင်းကို ကြိုတင်အသိပေးသည့်တာဝန်ကိုထမ်းဆောင်သည်။ もし သည်ပြောသူ၏ယာယီ စည်းကမ်းသတ်မှတ်သောစိတ်နေသဘောထားကိုလေးနက်စေသည်။

- ⑫ もし 1 億<sup>おくらん</sup>円<sup>えん</sup> あったら、いろい<sup>ろ</sup>ろな 国<sup>くに</sup>を 旅行<sup>りょこう</sup>したいです。  
တကယ်လို့ ယန်း မီလီယန်၁၀၀ ရှိရင် နိုင်ငံပေါင်းစုံကို ခရီးထွက်ချင်ပါတယ်။

၅။ အမှီအဆစ်အပိုင်းအတွင်းရှိကတ္တားပုဒ် သင်ခန်းစာ-၁၆မှ၂၅တွင်～てから ၏ပုဒ်အတွင်းမှကတ္တားပုဒ်ကို နှင့် ဖြင့်ဖော်ပြကြောင်းကို ရှင်းပြခဲ့ ပြီးဖြစ်သည်။～てから၊～とき၊～と၊～まえに စသည့်တို့နည်းတူ～たら၊～ても သည် လည်းအမှီအဆစ်အပိုင်းအတွင်းမှကတ္တားပုဒ်ကို နှင့် ဖြင့်ဖော်ပြသည်။

- ⑬ 友達<sup>ともだち</sup>が 来<sup>く</sup>る まえに、部屋<sup>へや</sup>を 掃<sup>そう</sup>除<sup>じゆ</sup>します。  
သူငယ်ချင်း မလာခင် အခန်းကို သန့်ရှင်းရေးလုပ်ပါတယ်။ (သင်ခန်းစာ-၁၈)
- ⑭ 妻<sup>つま</sup>が 病<sup>びょう</sup>気<sup>き</sup>の とき、会社<sup>かいしゃ</sup>を 休<sup>やす</sup>みます。  
အမျိုးသမီးက နေမကောင်းတဲ့အခါ ကုမ္ပဏီကို အနားယူပါတယ်။ (သင်ခန်းစာ-၁၈)
- ⑮ 友達<sup>ともだち</sup>が 約<sup>やく</sup>束<sup>そく</sup>の 時間<sup>じかん</sup>に 来<sup>き</sup>な<sup>か</sup>ったら、どう しま<sup>す</sup>か。  
သူငယ်ချင်းက ကတိပေးထား(/ချိန်းထား)တဲ့အချိန်မှာ မလာခဲ့ရင် ဘယ်လိုလုပ်ပါမလဲ။ (သင်ခန်းစာ-၂၅)